

မာတိကာ

- စာရေးသူ၏အမှာစာ	၇
၁။ ဘယ်လိုလုပ်မလဲ	၁၁
၂။ ချိန်ခွင်လို စိတ်ဓာတ်	၁၇
၃။ အားသာချက်ကို ရှာ၊ အားနည်းချက်ကို ပြင်	၂၃
၄။ နံပါတ်တစ် (၁)	၂၉
၅။ ငွေရှိပါ... သို့သော်	၃၅
၆။ နေရာကို မပက်တွယ်နဲ့	၄၁
၇။ အသုံးဝင်မှုနဲ့ နေရာ	၄၇
၈။ ခံနိုင်ရည်အား	၅၃
၉။ ရွေးချယ်ခွင့် ပေးပါ	၅၉
၁၀။ မှတ်သားပါ	၆၅
၁၁။ နံပါတ်တစ် (၂)	၇၁
၁၂။ ပစ်မှတ်ထိ အတွေး	၇၇
၁၃။ မမှားပေမဲ့ သတိထားရမယ့် အမှား	၈၃
၁၄။ မမေ့ပါနဲ့	၈၉
၁၅။ တစ်ခါတလေ ပေးလိုက်ပါ	၉၅
၁၆။ အမြဲတမ်း တစ်ကွက်ချန်	၁၀၁
၁၇။ နံပါတ်တစ် (၃)	၁၀၇
၁၈။ အားစိုက်ရမှုနဲ့ ပင်ပန်းဆင်းရဲခြင်း	၁၁၃
၁၉။ ရာမြင် ထောင်စွန့်	၁၁၉
၂၀။ သဲကွဲပိုပဲ လိုတာပါ	၁၂၅
၂၁။ ကိုယ့်ကိုယ်ကိုယ် ယုံပါ	၁၃၁